


# သခင်ကောင်း

## The LORD'S Word

မင်းအောင်သက်လွင်စီမံဉာဏ်သော် ဝိညာဉ်ရေးရာ စာစောင်



ငါ၏ ဒေသနာကို နားမခံ မယူနိုင်သောကြောင့် သာသင်တိုသန့်ငါ့ စကားကို နားမလည်ကြ။  
ဟော ၈:၄၃

အမှတ်စဉ် (၁၄၄) ဩဂုတ်လ ၂၀၁၃ ခုနှစ် • ဗုဒ္ဓါဒါ (၂၀၀၇ ပထမ စာချုပ်ရေးတိုင်း အစည်းပြန်ချိန်သည်) ၂၀၀၁ ခုနှစ်တွင် တည်ထောင်သည်။ Est; September 2001


### ကံမှည့် သင်ပုန်းကြီးကဗျာ မင်းအောင်သက်လွင်က မှု ညည်းပုန်းကြီးကဗျာ

- (က) ကောင်းကင်ကို မော့ကြည့်လို ကွင်းကွင်းကွက်ကွက် မြင်လိုက်ရတာက ကယ်တင်ခြင်း ရပြီးသားဆိုတဲ့ ခပ်ကဲကဲ ခရစ်ယာန်တွေ
- (ခ) အချင်းချင်း မချစ်ကြတော့ဘဲ ခရစ်တော်ကို ခုတုံးလုပ်ပြီး
- (ဂ) ဂျစ်ကန်ကန်နဲ့ ဂိုက်ဂန်တွေ ခွဲ။ ကိုယ်လိုရာကျမ်းချက်တွေနဲ့ စည်းပိုင်းတားနေကြ။
- (ဃ) ငါ ဂယုနာ သိပ်မသိဘဲ။ ငါ တကော ကောပြီး ငါတေမာရင် ပြီးရော အထင်နဲ့။
- (စ) စည်းလုံးရေးကို ခွဲ၊ စီးပွားရေးကို ခွဲ၊ စံပြု ဖြစ်အောင် စည်းရုံးဖို့ အရေးထက် စိုးစံနိုင်ဖို့နဲ့ စည်းစိမ်ခံဖို့ အရေး နေ့စဉ်ရက်ဆက် တွေး။
- (ဆ) ဘေးထွက်ဘော တွေ ကန်နေကြပြီ။
- (ဇ) ဆက်တိုက် သာ အနိမ့်မခံ။ ဆက်တိုက်သာ ဇိမ်ခံ
- (ဈ) ချွန်ခင်ကာ ဉာဏ်အမြင် မကျယ်သလောက် စိတ်ကောက် သပိတ်မှောက်နေကြပြီ။
- (ည) ညအမှောင်မှာ ညစ်ညူးနေတဲ့ ညဂုဏ်တွေလို၊ ငူ ငူ ချ ချ အရှုပ်လုပ်ပြီး အလုပ်ရှုပ်နေကြ။ (က) ဂဏန်းသွား သွားပြီး။
- (တ) တုံးတိုက်တိုက် ကျားကိုက်ကိုက် တစိုက်မတ်မတ် မိုက် နေကြပြန်ပြီ။
- (ထ) ထင်တိုင်းကြုံ မြင်တိုင်းခွဲ သင်တိုင်းခွဲ နေကြပြီ။
- (ဒ) ကိုယ်ကကျူး ကိုယ့်ခွေး တောင် ကိုယ်မယုံရ လို့ စာဆိုရုံပေမဲ့ စာတန်ကို ယုံ။ တကုန်ပြန် မှာ လုံအောင် ပုန်းနေကြပြီ။
- (ဓ) နေ ကို ခနခန ရှာရင်း ။ ကမ္ဘာ အပြင်တောင် ထွက်ရဲနေပြန်ပြီ။
- (န) နာနန်းတစ်လုံးမှ မသိလို့ ဆရာကြီး စတိုင်နဲ့ အကြားကြီး ကိုင်ပြီး တစ်ကမ္ဘာလုံးကို သိသလို ဟန်ဆောင်နေကြ။
- (ပ) ပလိမ်းပေါက်နဲ့ ဖားကောက်သလို အရာမထင်တဲ့ ဝိညာဉ်ရေးရာနယ်ပယ်မှာ
- (ဖ) ဖခင်တစ်ဦးတည်းက သားသမီးတွေဖြစ်ပေမဲ့
- (ဗ) ဝေဒနာ ကို ဗန်းပြု အသင်ပြကို မုန်းဆဲ၊ ဝေဒနာကိုအငမ်းမရ ဖော်တားနေကြပြီ။
- (ဘ) ဘက်လိုက်တဲ့သူနဲ့ ဘက်မလိုက်တဲ့သူအိမ်ထောင်ကျ၊ လူလူချင်းတောင်ယုံလို့ မရ။
- (မ) မုန်ယုံ နေတဲ့ စိတ်နဲ့ အမုန်းတရားတွေ အုတ်မြစ်ချ။
- (ယ) ယိုင်တိယိုင်တိုင် မှိုင်တွေ ဝိုင် ၊ လက်ကြောမတင်းတဲ့ သူတွေ ထိုင်။
- (ရ) ရိုးမြေကျ ပေါင်းဖက်ကြမယ်ဆိုတဲ့ စုံတွဲတွေလဲ ချစ်ခြင်းတွေ နောက်ဖေးပေါက်က စိမ့်ထွက်နေခဲ့ပြီ။
- (လ) လင်းလက် နေတဲ့ အနာဂတ်တွေ အမှောင်ချစ်ရ
- (ဝ) ဝရုန်းသုန်းကား ဖြစ်နေတဲ့ စိတ်ခါတ်တွေ ထောင်ချစ်ရ
- (သ) ဟ) သိုးဖြူ သိုးမည်း မသံကွဲလဲ ။ ဟက်ဟက် ပက်ပက် မငိုခွဲရ
- (ဠ) ဣင်းတ တွေ ပျဲနေတဲ့ မြေကုန်းမှာ
- (အ) အိမ်ပြန်ချိန် ရောက်ရင် ငါ့ကို သခင် ထိန်ချိန် နေခဲ့မှာ စိုးရိမ်နေမိတယ်။  
(ပန်ခဲချက်။ မည်သူ့ ကိုမှ မရည်ရွယ်ပါ။ မိမိကိုယ်ကိုသာ ရည်ရွယ်ပါသည်။)



### သက်သေခံချက်

**သက်သေခံချက် Naw Rebecca ( Hmaw Bi )**  
 ရှေ့ဦးစွာ သခင်စကား စာစောင်၌ သက်သေခံချက် ရေးသားခွင့် ပြင်ဆင်ပေးတဲ့ ဘုရားရှင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါ၏။ ကျွန်မ စကောပုကို ရောက်စက ဘုရားရှင်ရဲ့ ကောင်းမြတ်ခြင်း ကျေးဇူးတော်ကြောင့် အရမ်း အဆင်ပြေ ပန်းသော ခဲရပါတယ်။ ကွန်ဒိုတိုက် အမြင့်ကြီးတွေမှာ မလုပ်ရဲတဲ့ ကျွန်မ လုံးချင်း ဥထပ်အိမ်မှာ လုပ်ခွင့် ရပြီး သဘောကောင်းသော ခရစ်ယာန်မိသားစုဖြစ်တဲ့ သူဌေးမိသားစုကြောင့် အိမ် အကူ ဆိုပေမဲ့ မိသားစုထဲလို နေထိုင်ခွင့် ရခဲ့ပါတယ်။ ဘာအမိန့် အာဏာမှမရှိ အိမ်အလုပ်ကို စိတ်တိုင်းကျ လုပ်ခွင့်ပေးထားသောကြောင့် အလုပ်ပြီးတာနဲ့ အားလပ်ချိန်မှာ ပတ္တမြားဖတ် ဖုန်းပြော တီဗွီကြည့်နဲ့ ကျွန်မ အသက်တာမှာ ဘုရားကို မေ့ပျောက်နေခဲ့မိပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကျွန်မ စကောပုကို စရောက်ပြီး ဒီလိုနဲ့ နှစ် နှစ်ခွဲလောက်မှာ ဘုရားရှင်ရဲ့ ဆုံးမမှုကို ခံခဲ့ရပါတယ်။ ထာဝရဘုရားသည် ချစ်တော်မူသောသူကို ဆုံးမတော်မူ၏ သူတ္တံ ၃:၁၂။ လက်ရှိ ရနေတဲ့ လစာထက် ပိုရမဲ့ လစာကို မက်ပြီး ကျွန်မ အလုပ်ပြောင်း ဖို့ ကြိုးစားခဲ့ပါတယ်။ ဘုရားရဲ့ အလိုတော်ကို အဓိက မထားဘဲ။ မစောင့်ဘဲနဲ့ လူတွေ ကို အားကိုးပြီး ကျွန်မ စတင်ခဲ့ပါတယ်။ ရလဒ် ကတော့ အေးဂျင့် ခေတွေကန်၊ လေယာဉ်လက်မှတ်ခ တွေကုန်ပြီး ကျွန်မ သိပ်ကြောက်တဲ့ ၁၄လွှာ တိုက်အမြင့်ကြီးမှာ လစာ ပိုရပေမဲ့ တစ်ရက်မှ စိတ်မချမ်းသာခဲ့ရပါဘူး။ ဒေါသကြီးလှတဲ့ သူဌေးမရဲ့ ဒဏ် ကြောင့် သူမရဲ့ အလိုမကျမှုအောက်မှာ ပင်ပန်းစွာ အလုပ်လုပ်ခဲ့ရပါတယ်။ တချိန်တုန်းက အားရင် လောက အရာမှာဘဲ ပျော်မွေ့ ပြီး သမ္မာကျမ်းစာ ဖတ်ဖို့ မေ့လျော့နေခဲ့တဲ့ ကျွန်မ ဒုက္ခတွေကြားမှာ သမ္မာကျမ်းစာနဲ့ ခွန်အားတွေယူတဲ့ ဆန္ဒရှိတာတောင် ညဉ့်နက် သန်းခေါင်ကျော် ၂၂နာရီ- ၁နာရီမှ အိပ်စက်ခွင့်ရလို့ ပင်ပန်းပြီး လူတွေ အိပ်တဲ့ နေရာမှာ မဟုတ်တဲ့ ကျွန်မ အိပ်ယာမှာတင် ခြေကုန် လက်ပန်းကျ လှဲလိုက် တာနဲ့ အိပ်ပျော်ခဲ့ရပါတယ်။ အဲဒီအချိန်မှာ ခူးထောက် ဆုတောင်းရမဲ့ အစား ပင်ပန်း လွန်းလို့ ဘုရားရှင်ကို စကားပြောရုံသာ တတ်နိုင်ခဲ့တယ်။ ကျွန်မ အရင် နေခဲ့တဲ့ အခန်း လေးနဲ့ အရင်တုန်းက ရခဲ့တဲ့ အခွင့်အရေး၊ အချိန်ကို ညတိုင်း ပြန်တမ်းတရင်း နောင်တ ရ ငိုကြွေးခဲ့ရပါတယ်။ မနက် ၅နာရီခွဲ ထ။ ညဉ့်နက်မှ အိပ်ယာဝင်။ နိစ္စပူဝ ဒီ အတိုင်း နေလာရင်း ကျွန်မ ခံနိုင်ရည် မရှိတော့ပါဘူး။ ဘုရားသခင် ကျွန်မကို ဆုံးမ နေပြီဆိုတာ ကျွန်မ နားလည် လာပါပြီ။ ကျွန်မ အပြစ်တွေ ဆင်ခြင်မိပြီနဲ့ ကျွန်မရဲ့ တစ်ရွာ မပြောင်း သူကောင်း မဖြစ် ဆိုတဲ့ အတ္တစိတ်နဲ့ သေချင်တဲ့ ကျား တောပြောင်း ဖြစ်ခဲ့ရတဲ့ အပြစ်တွေကို ပန်ချ တောင်းပန်ရင်း ခူးထောက်ပြီး ဘုရားရှင်ထံ ငိုကြွေးပြီးမှ ဆုတောင်းခဲ့ရပါတယ်။ ဆာလံ ၁၁၈:၈ ထာဝရဘုရားကို ခိုလှုံခြင်းသည် လူကို ကိုးစား ခြင်းထက် သာ၍ ကောင်း၏ သနားခြင်း ဂရုဏာရှင်ဖြစ်တဲ့ ကျွန်မတို့ရဲ့ ဘုရားရှင်ဟာ ကျွန်မရဲ့ ဆုတောင်းသံကို နားညောင်း ပေးခဲ့ပါတယ်။ ၁ယော ၁၉ ကိုယ် အပြစ်တို့ကို ဖော်ပြ တောင်းပန်လျှင်၊ ငါတို့ အပြစ်များကို လွှတ်၍ ခုစရိုက်၌ ရှိသူများနှင့် ကင်းဝေးစေခြင်းငှါ ဘုရားသခင်သည် သမ္မာ စာရာနှင့်၎င်း၊ ခြောင်းမတ်ခြင်း၊ တရာနှင့်၎င်း ပြည့်စုံတော်မူ၏။ လေလောက် ကြာတော့ ကျွန်မ အေးဂျင့် အိမ်ကို ပြန်ရောက်ပြီး သူဌေးမ က ပြောင်းရွှေ့ ခွင့်လည်း မပေး၊ လေယာဉ် လက်မှတ်လည်း ချက်ချင်း ပယ်ပေးတာကြောင့် မပြန်ခင် ၂ပတ်လောက်နေရပါ တယ်။ ရတဲ့ အချိန်လေးကို ကျွန်မ အလုပ်သစ် ထပ်ရဖို့ ကြိုးစားရှာခဲ့ပါတယ်။ ဆု တောင်း ရင်းနဲ့ပေါ့။ အဆင် ထပ် မပြေမှာလည်း ကြောက်မိတယ်။ မသိ ဖူးရ တောင်ကြ



### တစ်ချင်းရေတွက်လိုက်

ဝိုင်းရဲနေခဲ့ သောကမီးတွေ ၊ ပန်းနည်းပူဆွေး ငိုကြွေးမည်ချိန် ပံ့ပိုးနေခဲ့ စိတ်ဓာတ်ကျဆင်းမှု ၊ ကြုံတွေ့နေရိုက် အသိတရားတွေ ရင်ဝယ်ပိုက်လျက်။ ငယ်ရွယ်စဉ် ကလေးဘဝမှ ၊ ယခုအရွယ်ထိ သခင်မှ ရရှိသော ကောင်းကြီး အဖြာဖြာ။ တချင်းရဲ ရေတွက်လိုက်စဉ် ၊ အံ့ဩထူးခြားမှုတွေ ဖြစ်ပွားသွားမှာ အမှန်ပါ ။ အချို့ မည်သော ချမ်းသာကြွယ်ဝမှုတို့ ရင်မှာတပ်မက် ၊ လိုချင်ဆန္ဒဖြစ်ပေါ်နေချိန် သခင် ပေးအပ်မည့် ထာဝရ အသက်တာ ။ သတိတရ ၊ ရင်ဝယ်ပိုက်လျက် ချမ်းသာကြွယ်ဝမှု တို့ဖြင့် မဝယ်နိုင် ။ ဆုံးရှုံးခြင်းများစွာ ၊ ဆင်ခြင်သုံးသပ် စဉ်းစားမိလိုက်စဉ် ရင်မှာ ပန်းမြောက်မှု အပေါင်းနှင့် ပြည့်စုံသွားမှာ အမှန်ပါ ။



အသက်တာအတွက် စိုးရိမ်ရ ၊ အားလုံး အတွက် ပူပန်ရတယ်။ ဪ ငါကြိုးစားရမယ် မိသားစုအတွက် ဆိုပြီး မမြင်ရသေးတဲ့ အရာတွေ အတွက် တွေးပြီးပူပန်နေရတယ်။ ငိုကြွေးနေခဲ့ရတဲ့ သူပါ။ လူရယ်လို့ ဖြစ်လာတယ်။ သိတတ်စ အရွယ် ကတည်းက ငိုခြင်းနဲ့ စခဲ့ရတယ်။ အားလုံးအတွက် ပူပန်ခဲ့ရတယ်။ ယုံကြည်သူ တစ်ယောက်ဖြစ်ပေမဲ့ အသက်တာဟာ တကယ်ဘဲ မလှပခဲ့ပါဘူး။ တခုလိုချင်ရင် တခုဆုံးရှုံးလိုက်ရတာ ဘဲမဟုတ်လား။ ဒါပေမဲ့ သမီးဘဝမှာ အကုန်လုံး ဆုံးရှုံး လိုက်ခဲ့ရတယ်။ ဘုရားကို သိတဲ့ စိတ်လေးတခုနဲ့သာ ကိုယ်တော်က သမီးကို ပြန်ကြည့်ပါတယ်။ ဆိုးလွန်းလှတဲ့ သမီးရဲ့ ဘဝကို ကိုယ်တော်ကလွဲပြီး ဘယ်သူမှ မသိပါဘူး။

ဒီစာလေးကို ရေးဖို့ကလည်း ဘုရားသခင်ကို ဆုတောင်း၊ စကားပြောတယ် လေ။ သမီးကစာရေးရမှာ ဖတ်ရမှာ ပျင်းတယ်။ ဒါပေမဲ့ ဘုရားသခင်က သမီးကို ရေးဖို့ ခွန်အားနှင့် အခွင့်ပေးခဲ့ပါတယ်။ Thank You Jesus! ဒီစာလေးက သမီးရဲ့ ဘဝမှာ ပထမဆုံး စာနဲ့ ရေးပြီး သက်သေခံတာပါပဲ။ ဘုရားကျောင်း သွားတိုင်း သက်သေခံဖို့ ရှိလား ရှိရင် သက်သေခံဘို့ ဖိတ်ခေါ်ရင်လည်း အရှေ့ မထွက်ရဲသူလေးပါ။ သမီးက ဘုရားရဲ့ ကောင်းမြတ်ခြင်း အကြောင်းကို ပြောဖို့ အမြဲငြင်းဆန်ခဲ့တယ်။ လူတွေရှေ့မှာ စကားမပြောရဲတဲ့ သမီးရဲ့ အားနည်းချက်ပါ။ ဒါကြောင့် ဒီတကြိမ်မှာ စာနဲ့ရေးပြီး သက်သေခံ လိုက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သမီးရဲ့ ဘဝမှာ နှစ်ခေါက် သက်သေ ခံခွင့်ရတယ်။ သက်သေခံလေ ဘုရားရဲ့ ကောင်းမြတ်ခြင်းကို ပိုသိရလေပါဘဲ။ သမီး မျက်ရည်ကျ ခဲ့ရလို့ သမီး လူတွေရဲ့ ရှေ့မှာ သက်သေ မခံ ဖြစ်တော့ဘူး။ သမီးရဲ့ အပြစ်ဟာ အရမ်းများတယ်။ လောက အမြင်နဲ့ ကြည့်ရင်လည်း သမီးဟာ စွန့်ပစ်ခံခဲ့ ရတယ်။ သူများ တံထွေးခွက်ထဲမှာ ငိုနေတဲ့သူပါ။ ဒါကြောင့် ဘုရားရှေ့မှာဆို ပိုဆိုး တာပေါ့နေပါ။ သမီးမှာ အားနည်းခဲ့တယ်။ လူတွေရှေ့မှာ မျက်နှာ မပြရအောင် ဖြစ်ခဲ့ရ တဲ့ အဖြစ်မျိုးပါ။ ဒါဟာလည်း ကိုယ့်အပြစ် ကိုယ်လုပ် တာဘဲလေ။ ကိုယ်ခံရမှာပေါ့ ဆိုတဲ့ အမှန်တရား အစွဲတော့ သမီးမှာရှိခဲ့ပါတယ်။ ဒီနေ့ ဒီချိန်ထိလဲ ရှိတယ် ဘာဖြစ် လို့လဲ ဆိုတော့ အမှန်တရား ဘက်မှာ ဘုရားရှိတယ် ဆိုတာကို သမီး လက်ကိုင် ထားတယ်လေ။ သမီး ဆုတောင်း၊ ကျမ်းစာ ဖတ်ရမှာ ပျင်းပါတယ်။ ဒါကြောင့် ဘုရား က ဘာသွန်သင်လဲ၊ ဘာပြောချင်လဲ ဆိုတာကို မသိတဲ့ အသက်တာပါ။ ဒါကြောင့် စာတန်က အခွင့်ရပြီး သမီးရဲ့ အားနည်းချက်နဲ့ လမ်းမှားကို ပို့တယ်။ အမှန်လို့ ထင်ပြီး ဝါလုပ်တာ မှန်တယ် ဆိုပြီးလုပ်၊ အချွတ်ကို ခွဲတယ်။ ဘယ်သူ ကိုမှ ဂရုမစိုက်ဘူး ဆိုတဲ့ အတွေးတွေနဲ့ပေါ့။ ဒီလိုနဲ့ဘဲ ဘဝမှာ ကြုံခဲ့ရ၊ ဆုံးခဲ့ရ၊ ငိုခဲ့ရတာတွေ များလွန်းလို့ နောက်ဆုံးမှာ ဆုတောင်းတယ်လေ။ ကိုယ်တော်ရယ် သမီးဟာ တကယ်ပဲ မိသားစု အတွက်၊ ကိုယ်တော်အတွက် အသုံးမကျရင် သမီးရဲ့ ဝိညာဉ်ကို ရုပ်သိမ်းပါလို့ ပြောခဲ့ တယ်လေ။ ကိုယ်တော်က အလိုတော် မရှိခဲ့ဘူး။ သမီးရဲ့ အတ္တ၊ လူတွေ အပေါ်မှာ အယုံ လွယ်မှုကြောင့် ဖြစ်ခဲ့ရတဲ့ သမီးရဲ့ အသက်တာပါ။ ဒီအသက်တာထဲက ကိုယ် တော်က ထွက်ခွင့်ပေးလို့ နည်းအမျိုးမျိုးနဲ့ သွန်သင်တယ်။ ဆုံးမတယ်။ ဒါတွေကိုလည်း မသိခဲ့ဘူး။ နောင်တရပြီး ကိုယ်တော်ဆီကို ပြန်လှည့်ရမှန်း သိပေမဲ့ မထူးဇာတ် ခင်းပြီး လျှောက်လှမ်းခဲ့ပါတယ်။ နောက်ဆုံးမှာ ကိုယ်တော်က သမီးရဲ့ မကောင်းတဲ့ အကျင့် ကို ရိုက်ချိုးခဲ့တယ်။ သမီး အလူးအလဲ ခံစားရတယ်။ ဒီအရာကို မြင်တိုင်း အရင်က အမှားတွေအတွက် ယူကြီးမရ ဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ Praise the Lord! ဒီအရာကို မြင်တိုင်း အမှန်လို့ သိပြီး ရှေ့ဆက် ကိုယ်တော်နဲ့ လျှောက်လှမ်းရမဲ့ အသက်တာကို ဘုရားက အလိုရှိနေတယ်လေ။ သမီးကို ကိုယ်တော်က သူ့သာသနာ ကျယ်ပြန့်ဖို့ အသုံးပြုဖို့ သမီးကို ဒီနေ့ ဒီအချိန်ထိ အသက်ရှင်ခွင့် ပေးတာပါ။ အရင် အချိန်တုန်းက ဘာမှ မျှော်လင့် စရာမရှိ၊ မရောရော အတွေးတွေနဲ့ ဘဝမှာလျှောက်လှမ်းရပေမဲ့၊ ဒီနေ့ အချိန်ခါမှာ ဘဝသစ်၊ လူသစ်နဲ့ သာသနာအတွက် သမီးကို အသုံးပြုတယ်။ ပြောင်းလဲ လာတဲ့ သမီးရဲ့ အသက်တာ အတွက် ဘုရားရဲ့ အလိုတော် အတိုင်း အသက်ရှင် လျှောက်လှမ်းဘို့ သမ္မာတရား အားဖြင့် သွန်သင်ခဲ့ပါတယ်။ နှုတ်ကပတ်ကို နာခံပါ။ လိုက်လျှောက်ပါ။ လက်တွေ့ကျင့်သုံးပါ ဆိုတဲ့ စကားလေးနဲ့ သမီး အသက်တာကို စပြီး တည်ဆောက် ခဲ့ပါတယ်။ အခုချိန်မှာ အားလုံးကို ဘုရားရဲ့ ကောင်းမြတ်ခြင်း လို့ပဲ မြင် ပြီး လုပ်ဆောင်ပေးခဲ့တယ်။ သမီးရဲ့ ခန္ဓာ၊ စိတ်၊ ဝိညာဉ်ဟာ ကိုယ်တော် အတွက် ဖြစ်ခဲ့ပြီလေ။

ကိုယ်တော်က သူချစ်တဲ့ သူ့ သားသမီးတွေကို ဘယ်တော့မှ ပစ် မထား ပါဘူး။ အမြဲကြည့်ရှု နေတယ်။ ဒါကြောင့် ဒီအချိန်မှာ လူတွေ အားလုံး ဘယ်လို အမြင် ဆိုးတွေနဲ့ ကြည့်နေပါစေ ။ ဘယ်လိုဘဲ နိမ့်ချပြီး သမီးကို ဝေဖန်နေပါစေ သမီးဟာ ခရစ်တော် နောက်လိုက်တဲ့သူ ဝိသစ္စာနေထိုင်နေပါတယ်။ ယေရှုခရစ် လောကမှာ လူသားတွေရဲ့ အပြစ်ကြွေး ပေးဆပ် အသက်ရှင်တုန်းက အားလုံးအတွက် သူ ပုံ

သက်သေကောင်း ပြခဲ့တာကြည့်ပြီး သခင်အတိုင်း လိုက်လျှောက် အသက်ရှင် နေပါ တယ်။ ပြောင်းလဲလာတဲ့ သမီးရဲ့ အသက်တာ အတွက် ဘုရားသခင်ကို တကယ်ပဲ ကျေးဇူး တင်နေမိတယ်။ ဘုရားသခင် တကယ်ပဲ ကောင်းမြတ်ပါတယ်။ အခု ပြောင်းလဲ လာတဲ့ အသက်တာနဲ့ ကိုယ်တော်ကို ဆက်ကပ် အသက်ရှင်ချိန်နဲ့ ခရစ်ယာန် ဆိုတဲ့ အမည်ခံ နာမည်နဲ့ လိုက်လျှောက် အသက်ရှင်ခြင်းဟာ အရမ်းကို ကွာဟ လွန်းပါတယ်။ သမီး ခံစားရတဲ့ ကောင်းချီး သဏ္ဍာန်တော်ကို စာတန်က အလစ် သုတ်ယူသွားတယ်။ ဒါကို ရေစုန့်မျှော်ပြီး လိုက်မိတဲ့ သမီးရဲ့ အသက်တာကို ဘုရား သခင်က နည်း အမျိုးမျိုးနဲ့ သွန်သင်၊ လမ်းပြ၊ ပို့ဆောင်၊ ဆုံးမ ခဲ့လို့ သမီး အခုချိန်မှာ သတိရပြီလေ။ ဒါကြောင့် ကိုယ်တော်ကို အစဉ်အမြဲ ချစ်ပြီး သမီး ကိုးကွယ် ယုံကြည်ခဲ့တာပါ။ ဒါကြောင့် မိတ်ဆွေရဲ့ အသက်တာကို အခုချိန်မှာ ပြင်ဆင်ပါ။ စာတန်ရဲ့ လှည့်စားခြင်းကို မခံဖို့၊ သူ့ကို လုံးဝ အခွင့် မပေးဖို့၊ ဘုရားသခင်နဲ့ နေ့တိုင်း သွားလာ ပါ။ အရင်က ပြီးခဲ့တာကို မေ့ပြီး မိမိရဲ့ အသက်တာကို ပြုပြင်တည်ဆောက် အသက် ရှင်စေပါ။ ကိုယ်တော်ရဲ့ အလိုတော်နှင့်ညီတဲ့ အသက်တာနဲ့ အသက်ရှင် စေပါ။ ဒါကြောင့် သင့်ဘဝမှာ ဘယ်လိုပဲ အခက်အခဲများနဲ့ ကြုံပါလေစေ၊ ဘုရားကို အားကိုး ပါ။ သင့်ရဲ့ ဒုက္ခထဲမှာ အော်ဟစ်၍ ချီးမွမ်းခြင်း အသံကို ဘုရား အလိုတော် ရှိနေပါ တယ်။ ချမ်းသာမှု၊ ကားစီးနိုင်မှု၊ တိုက်နဲ့ နေနိုင်မှု သခင်ဘုရားကို ချီးမွမ်း မှာလား။ မိတ်ဆွေ ဒါတွေ မစီးရ၊ မရှိလဲ ချီးမွမ်းလို့ ရပါတယ်။ ဘုရားသခင်ဟာ သင့်ရဲ့ ယုံကြည်ခြင်းကို အမြဲပဲ စမ်းစစ်နေတယ်ဆိုတာကို သင်သတိရလိုက်ပါ။ ဒါကြောင့် ယုံကြည်သူ အယောက်စီတိုင်းရဲ့ အသက်တာဟာ အရာ အားလုံး ကို ဘုရားသခင်နှင့် အတူတကွ သွားလာပြီ ညီမျှတဲ့ ချီးမွမ်းခြင်းနဲ့ ကိုယ်တော်ကို ချီးမွမ်း တတ်ပါစေ။ ခံစားရတဲ့ ကောင်းကြီး မင်္ဂလာကို ဝေငုရင်း အယောက်စီတိုင်း အတွက် တိုက်တွန်း ဝေမျှ ခွန်အား ပေးလိုက်ပါတယ်။ ယောလအနာဂတ္တိကျမ်း ထာဝရဘုရား မိန့်တော်မူ သည့်ကား၊ ယခုတွင် အစာရှောင်ခြင်း၊ ငိုကြွေးခြင်းတမ်းခြင်း နှင့်တကွ၊ စိတ်နှလုံး အကြွင်းမဲ့၊ ငါ့ထံသို့ ပြန်လာကြလော့။ အထက်ကို မဆုတ်ဘဲ နှလုံးကိုဆုတ်လျက်၊ သင်တို့၏ ဘုရားသခင် ထာဝရ ဘုရား ထံတော် သို့ ပြန်လာကြလော့။ Juliyar - Change Life in Christ

မာန်ငါးပါးကိုအောင်မြင်သောဘုရား Rev. Dr.ရဲလင်းထွဋ်

လောက လူ့သက်တန်း နှစ်(၆၀၀) အတွင်း လူမျိုးတိုင်း၌ ချီးမြှောက် ကိုးကွယ် ခဲ့ကြသည့် ဘုရားပေါင်း များစွာရှိပြီး ဘယ်ဘုရားကို ကိုးကွယ်ရမလဲ။ ဟု ယခု ခေတ်တွင် လေ့လာရှာဖွေရင်း ဘုရားစစ်ကို မတွေ့ရပဲ သေဆုံးသွားသော လူ များစွာ ရှိသလို ဘုရားစစ်ကို ရှာရင်း စိတ်ရှုပ်ကာ မိရိုးဖလာ ရိုးရာကိုးကွယ်မှုထဲ ပြန် လည် သွားသူတွေလည်း များစွာရှိပါတယ်။ ဘုရားစစ်၊ ဘုရားမှန်ကို ရှာတွေ့သူ အလွန် နည်းပါးပါသည်။ လောကတွင် လူတို့ ကိုးကွယ်သော ဘုရားနှစ်မျိုး ရှိပါတယ်။ အဲဒါကတော့ ထာဝရဘုရားနဲ့ သင်္ချာဘုရားများ ဟူ၍ဖြစ်ပါတယ်။ ဘုရား ဟူသည် မာန်ငါးပါးကို အောင်မြင်နိုင်မှသာလျှင် ဘုရားစစ်၊ ဘုရားမှန်ဖြစ်သည်ဟု သတ်မှတ်၍ ရပြီး လူတို့ ကိုးကွယ်ထိုက်သောဘုရား ဖြစ်ပါမည်။ ထိုဘုရားများထဲမှ ထာဝရဘုရားဟု ခေါ်သော ယေရှုဘုရားတစ်ပါးတည်းသာလျှင် မာန်ငါးပါးကို အောင်မြင်သောဘုရား ဖြစ်ကြောင်း လေ့လာကြပါစို့...

၁။ ကီလေသာမာန်။ ကီလေသာမာန် ဆိုသည်မှာ တဏှာကင်းစင်ခြင်း၊ မေထုန်သံသီသ အားဖြင့် မွေးဖွားခြင်း မဟုတ်ပဲ တဏှာကင်းစင်၍ မွေးဖွားခြင်းကိုဆိုလိုပါသည်။ သခင်ယေရှု ဘုရားသည် ကီလေသာမာန် အောင်မြင်သောဘုရား ဖြစ်ကြောင်း အောက် ဖော်ပြပါ ကျမ်းပိုဒ်များတွင် သက်သေတွေ့နိုင်ပါသည်။ သခင်ယေရှုသည် လူ ယောက်ျားနှင့် လူမိန်းမနှစ်ဦး ဆက်ဆံခြင်းအားဖြင့် မွေးဖွားလာခြင်း မဟုတ်ပဲ ဘုရားသခင် ဖြစ်ဘွားစေတော်မူသောအားဖြင့် သန့်ရှင်းသော ပဋိသန္ဓေ စွဲယူ၍ ဘွားမြင် ခြင်းကိုခံတော်မူကြောင်း တွေ့ရှိရပါသည်။ ၁။ မသံဝးဝေ "ယေရှုခရစ်သည် ဘွားမြင်ခြင်းကို ခံတော်မူသော အကြောင်းအရာ ဟူမူကား၊ မယ်တော်မာရီသည် ယောသပ်နှင့် ထိမ်းမြားဆောင်နှင်း၍ မရက်တင်မီတွင် သန့်ရှင်းသော ဝိညာဉ်တော် ကြောင့် ပဋိသန္ဓေ စွဲနေ၏။" ၂။ မသံဝး ၂၀ "ဤပဋိသန္ဓေသည် သန့်ရှင်းသော ဝိညာဉ် တော် ကြောင့်ဖြစ်၏။" ၃။ မသံဝး ၂၃ "ဗျာဒိတ်တော်အချက် ဟူမူကား ကြည့်ရှုလော့။ သတို့သမီး ကညာသည် ပဋိသန္ဓေစွဲယူ၍ သားယောက်ျားကို ဘွားမြင် လတ်။" အထက်ပါ ကျမ်းပိုဒ်များကို ကြည့်ခြင်းအားဖြင့် သခင်ယေရှုသည် လူ ယောက်ျားနှင့် လူမိန်းမ နှစ်ဦး ဆက်ဆံခြင်းအားဖြင့် မွေးဖွားလာခြင်းမဟုတ်ပဲ ဘုရားသခင် ဖြစ်ဘွား စေတော်မူသောအားဖြင့် သန့်ရှင်းသော ပဋိသန္ဓေစွဲယူ၍ ဘွားမြင် ခြင်း ကို ခံတော်မူကြောင်း တွေ့ရှိရပါသည်။

၂။ ဒေဝပုတ္တမာန်။ ဒေဝပုတ္တမာန် ဆိုသည်မှာ နတ်ဆိုးကို အောင်မြင်ခြင်း ဖြစ်သည်။ သခင် ယေရှုဘုရားသည် နတ်ဆိုးကို အောင်မြင်သောဘုရား ဖြစ်ကြောင်း အောက်ဖော်ပြပါ ကျမ်းပိုဒ်များတွင် သက်သေတွေ့နိုင်ပါသည်။ သခင်ယေရှုသည် လောက၌ ရှိသော စာတန်နတ်ဆိုးအပေါင်းတို့ကို အောင်နိုင်ခဲ့သောဘုရားဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၁။မသံ ၄:၁-၁၁ "သခင်ယေရှုသည် မာရ်နတ် စုံစမ်းနှောက်ယှက်ခြင်းကို သုံးကြိမ် တိုင်တိုင် အောင်မြင်ခဲ့သည်။" ၂။မသံ ၅:၉-၁၀ "နတ်ဆိုးမင်းကြီးကို နှင်ထုတ်ခဲ့သည်။" ၃။မသံ ၁၇:၁၈ "ယေရှုသည် သူ့ကိုဆိုးမတော်မူလျှင်၊ နတ်ဆိုးသည် သူမှ ထွက်သွား သဖြင့်၊ ထိုခဏမှ စ၍ သူငယ်သည် ကျန်းမာ ပကတိဖြစ်လေ၏။"

၃။မညွှမာန်။ မညွှမာန် ဆိုသည်မှာ သေခြင်းတရားကိုအောင်မြင်ခြင်းဖြစ်သည်။ သခင်ယေရှု ဘုရား သည် လူသားများအဖြစ်အတွက် လက်ဝါးကားတိုင်၌ အသေခံပြီး သုံးရက် မြောက်သော နေ့တွင် သေခြင်းကိုအောင်မြင်၍ ရှင်ပြန်ထမြောက်ကြောင်း အောက်ပါ ကျမ်းပိုဒ်များက ဖော်ပြပါသည်။ သခင်ယေရှုသည် ရှင်ပြန်ထမြောက်ရာ၌ ပြည့်စုံသော ကိုယ်ခန္ဓာနှင့်ထမြောက်ပြီး တပည့်တော်တို့နှင့် အချို့သော သူများအား ကိုယ် ထင်ရှား ပြခဲ့ပါသည်။ ၁။မသံ ၂၈:၅-၆ "ကောင်းကင်တမန်ကလည်း၊ ကြောက်ရွံ့ ခြင်း မရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာ သတ်သော ယေရှုကို သင်တို့ ရှာကြသည်ကို ငါသိ၏။ ဤအရပ်၌မရှိ၊ မိန့်တော်မူသည်အတိုင်း ထမြောက်တော်မူပြီ။ လာကြ၊ သခင် လျောင်းတော်မူရာအရပ်ကို ကြည့်ကြလော့။" ၂။လုကာ ၂၄:၃၉ "ငါ့လက်ကို ကြည့်ကြ လော့။ ငါ့ခြေကိုလည်းကြည့်ကြလော့။ ငါ့ကိုယ်ပင်ဖြစ်၏။ ငါ့ကို ကြည့်ရှုစမ်းသပ် ကြလော့။ ငါသည် သင်တို့မြင်သည် အတိုင်း အရိုးအသားနှင့် ပြည့်စုံ၏။ တစ္ဆေ မည်သည်ကား ဤကဲ့သို့ မပြည့်စုံဟု မိန့်တော်မူလျက်၊ လက်တော် ခြေတော်တို့ကို တပည့်တော်တို့အား ပြတော်မူ၏။" ၃။ယောဟန် ၂၀:၂၆ "ထိုနေ့က ရှစ်ရက် မြောက် သောနေ့၌ တပည့်တော်တို့သည် အခန်း အထဲမှာရှိကြ၍ သောမလည်း ပါ၏။ တံခါး များကို ပိတ်ထားစဉ်အခါ ယေရှုသည်ကြွလာ၍ အလယ်မှာ ရပ်တော် မူလျက်၊ သင်တို့၌ ငြိမ်သက်ခြင်း ရှိစေသတည်းဟု မိန့်တော်မူ၏။"

၄။ ခန္ဓာမာန်။ ခန္ဓာမာန်ဆိုသည်မှာ စစ်မှန်သောဘုရား၏ ကိုယ်ခန္ဓာသည် ဤကမ္ဘာ မြေကြီး ပေါ်တွင် မရှိခြင်းကို ဆိုလိုသည်။ သခင်ယေရှုသည် ခန္ဓာမာန် အောင်မြင်သော ဘုရား ဖြစ်ကြောင်း အောက်ပါကျမ်းပိုဒ်များက ဖော်ပြပါသည်။ သခင်ယေရှုသည် သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး တပည့်တော်တို့အား ရက်ပေါင်းလေးဆယ် ကိုယ် ထင်ရှား ပြခဲ့ပြီး ဝိညာဏကိုယ်ခန္ဓာအဖြစ်သို့ပြောင်းလဲပြီး ပရဒီသုဘုံ၌ ဘုရားအဖြစ် စံမြန်း လျက်ရှိပါသည်။ ၁။မာကုခါးခါး ၁၉ "ထိုသို့သခင်ဘုရားသည် တပည့်တော်တို့အား မိန့်တော် မူပြီးမှာ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၍ ဘုရားသခင်၏ လက်ျာ တော် ဘက်၌ ထိုင်နေတော်မူ၏။" ၂။လုကာ ၂၄:၅၀ "ထိုနေ့က တပည့်တော် တို့ကို ယေရှုလင်မြို့ပြင်၊ ဗေသနီရွာတိုင်အောင် ဆောင်သွားတော်မူပြီးမှာ၊ လက်တော် ကို ချီ၍ ကောင်းကြီးပေးတော်မူ၏။ ထိုသို့ ကောင်းကြီးပေးတော်မူစဉ်တွင် တပည့်တော် တို့နှင့် ခွာ၍ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၏။"

၅။ အဘိသင်္ခါရမာန်။ အဘိသင်္ခါရမာန်ဆိုသည်မှာ စစ်မှန်သောဘုရားသည် ဤကမ္ဘာ လောကကြီးထဲမှ ထွက်သွားပြီး ပြန်လာနိုင်ခြင်းကို ဆိုလိုပါသည်။ သခင်ယေရှုသည် ခန္ဓာမာန် အောင်မြင်သောဘုရားဖြစ်ကြောင်း အောက်ပါကျမ်းပိုဒ်များကဖော်ပြပါသည်။ သခင် ယေရှုသည် ဝိညာဏကိုယ်ခန္ဓာ အစစ်သို့ပြောင်းလဲပြီး ပရဒီသုဘုံ၌ ဘုရား အဖြစ် စံမြန်းလျက် ရှိသလို လောကမြေကြီးပေါ်တွင်လည်း သူ့ကို ယုံကြည်သော သူများနှင့် အတူရှိနေကြောင်း ဖော်ပြနေပါသည်။ ၁။မသံ ၂၈:၂၀ "ငါသည်လည်း ကပ် ကမ္ဘာ ကုန်သည် တိုင်အောင် သင်တို့နှင့်အတူ အစဉ်မပြတ် ရှိသည်ဟု တပည့်တော် တို့အား မိန့်တော်မူ၏။" ၂။မသံ ၁:၂၃ "မောဇွေလအနက်ကား၊ ငါတို့နှင့်အတူ ရှိတော် မူသော ဘုရား သခင်ဟု ဆိုလိုသတည်း။"

ချစ်သောဓမ္မမိတ်ဆွေ သင့်ရဲ့ဘဝမှာ စစ်မှန်သောဘုရားကို မတွေ့သေးဘူး ဆိုရင် ဖော်ပြခဲ့သော အကြောင်းအရာများကို ဆင်ခြင်နားလုံးသွင်းပြီး သင့်ရဲ့ စစ်မှန် သော ဘုရားအဖြစ် သခင်ယေရှုဘုရားကို နှလုံးသားထဲမှာ နေရာ ပေးပြီး ခေါ်ဖိတ် လက်ခံပါ။ ။ နာမတော်မြတ်၌ - Rev.Dr.ရဲလင်းထွဋ်

### ခိုင်ခံ့သောရဲတိုက်

#### ခိုင်ခံ့သော ရဲတိုက်(A Strong Tower) ဆရာစောစံအောင်

"ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ၊ ရန်သူတို့ရှေ့မှာ ခိုင်ခံ့သောရဲတိုက် ဖြစ်တော်မူ၏။" (ဆာ၊ ၆၁:၃) ဒါဝိဒသည် အစဉ်သဖြင့် ဘုရားသခင်ကို ခိုလှုံကိုးစားသူ တစ်ဦးဖြစ်သည်။ ဘေးဒုက္ခ တွေကြုံရသည့်အခါ အတိတ်က ဘုရားသခင် သူ့ကို မစ ကွယ်ကာ ခွဲကြောင်းကို သတိရလျက် ဘုရားသခင်ကို ခိုလှုံခဲ့၏။ သူသည် ဘုရားသခင်အပေါ်

စိတ်ချ မှု ရှိသည်။ ယခင်အခါက မြို့များကို တည်ဆောက်သည့်အခါ အုတ်(သို့) ကျောက်တုံး များနှင့် ရဲတိုက်များကို မြင်မားစွာ ခိုင်ခံ့စွာ တည်ဆောက်လေ့ ရှိကြပါ သည်။ ရဲတိုက်ပေါ်မှ ရန်သူလာကြောင်းကို အဝေးမှပင် ကြိုသိနိုင်ပြီး ဘေးအန္တရာယ်ကို ကာကွယ်နိုင်သည်။ ထိုနည်းတူ ဘုရားသခင်သည် မိမိ၏ကွယ်ကာရာ ခိုင်ခံ့သော ရဲတိုက် ဖြစ်ကြောင်း ဒါဝိဒ သိမှတ်ပါသည်။ ဒါဝိဒသည် မိမိကိုယ်ကိုးသင်း၊ လူပုဂ္ဂိုလ် များကို သင်း မကိုးစားဘဲ ထာဝရဘုရား၏ နာမတော်ကို ကိုးစားခဲ့ပါသည်။


သူတ္တံကျမ်း ရေးသားသူကလည်း ထာဝရဘုရား၏ နာမတော်သည် ခိုင်ခံ့သော ရဲတိုက် ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ပြေးဝင်သဖြင့် လုံခြုံစွာ နေကြ၏ဟု ဖော်ပြ ထား၏(သူတ္တံ ၁၈:၁၀)။ လူသည် အတိုင်းအတာ တစ်ခုအထိသာ မစ နိုင်သည်။ ကွယ်ကာ နိုင်သည်။ ထာဝရဘုရားမှာမူ အလုံးစုံကို



မစပေးနိုင်သူ၊ ဘေးဒုက္ခ အလုံးစုံမှ ကွယ်ကာ ပေးနိုင်သူဖြစ်သည်။ ဆာလံ ၆၁ ကို ဆက်ဖတ်ကြည့်ပါက ဒါဝိဒက "ဘဲတော်၌ အစဉ် နေပါမည်။ အတောင်တော် ဖုံးအုပ်ရာ၌ ခိုလှုံပါမည်" ဟု ကတိပြု ဆုတောင်း ထားပါသည်။ သင်သည် ထာဝရဘုရား၏ နာမတော်ကြီးမြတ် ကြောင်းကို အမှန် တကယ်သိပါ၏လော။ ဒါဝိဒကဲ့သို့ ဘေးဒုက္ခ ရောက်စဉ် ထာဝရဘုရားနှင့် မိတ် သဟာယဖွဲ့ကာ ထာဝရဘုရား၏ နာမတော်ကို သိမှတ်ခိုလှုံကိုးစားခြင်းဖြင့် အံ့ဩ ဘွယ်ရာ မစခြင်း သက်သေရှိနေပြီလော။ ပျက်စီးတတ်သော လူသတ္တဝါကို မကိုးစား ဘဲ ထာဝရဘုရား၏ နာမတော်ကို အစဉ်ကိုးစား ထိုက်ပေ၏။ "အိုအဖ ကိုယ်တော်ကို မကိုးစား မိခဲ့သည့် အပြစ်များကို ခွင့်လွှတ်တော်မူပါ။ ယနေ့ ကိုယ်တော်သည် ခိုင်ခံ့ သော ရဲတိုက်ဖြစ်ကြောင်းသိမှတ်ပါ၏။ ကိုယ်တော်သည် လုံခြုံမှု၊ ငြိမ်သက်မှု ပေးသော အရှင် ဖြစ်၍ ကိုယ်တော်၌သာ အစဉ်ခိုလှုံပါမည် (အာမင်)"။ ဆရာစောစံအောင်

#### (ဂိန်ဂိန်မြည်ခရစ်ယာန်) ကာတွန်း - မင်းအောင်သက်လွင်

ဘယ်ဘက် အစွန်ဆုံးက ဒေါင်ဒေါင်မြည် ခရစ်ယာန်။ အလယ်က တိန်တိန်မြည် ခရစ်ယာန်။ ညာအစွန်က ညောင်နာနာကောင်က ဂိန်ဂိန်မြည် ခရစ်ယာန်လေ။



ဘာဖြစ်လို့ ဂိန်ဂိန်မြည် ခရစ်ယာန် လို့ ခေါ်ရတာလဲဆိုတော့ နှုတ်ကပတ်တော် အစာ မစားတော့ ဝိညာဉ်အသက်တာ မကြီးထွားဘဲ စာတန်နဲ့ တွေ့တိုင်း တဂိန်ဂိန်နဲ့ အော် မြည်နေရလို့ပေါ့ကွာ။

